

dvbdebate.com facebook.com/dvb.debate Twitter@dvbdebate

“ဒီဗီဘီ ဒီဘီဘီ”အခြေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို DVB Multimedia Group ကနေ အပတ်စဉ် စနေနေ့တိုင်း ရိုက်ကူးကာ ဒီဗီဘီ ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

DVB TV		DVB RADIO	
Sunday	7.15 pm	Saturday	Evenings
Monday	1.15 am / 7.15 am / 1.15 pm	Sunday	Mornings
Wednesday	8.45 pm	DVB ONLINE	
Thursday	2.45 am / 8.45 am / 2.45 pm	dvbdebate.com	24/7
Friday	8.45 pm	facebook.com/dvb.debate	
Saturday	2.45 am / 8.45 am / 2.45 pm	twitter @dvbdebate	

DVB Debate ဟာ အတွေးမြင်အယူအဆများ ဖလှယ်ကာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ရန်၊ အပြန်အလှန်နားလည်မှုများ ဖန်တီးတည်ဆောက်ရန်၊ မြန်မာ့အနာဂတ်ပိုမိုကောင်းမွန်လာစေဖို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ပြဿနာများကို အဖြေရှာနိုင်စေရန်နှင့် လူတိုင်းပါဝင်နိုင်ပြီး မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်တဲ့ အခြေအတင်ဆွေးနွေးခြင်း ယဉ်ကျေးမှုပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။ အဖွဲ့အနေဖြင့် အခြား မီဒီယာများနှင့် ဆွေးနွေးပွဲ အသင်းအဖွဲ့များကိုလည်း ယခုလို ပွင့်လင်းတဲ့ အခြေအတင်ဆွေးနွေးပွဲများမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပတ်စဉ် သတင်းထုတ်ပြန်ချက်များ၊ သတင်းဓာတ်ပုံများနှင့် ကာတွန်းများကို ရုပ်သံရိုက်ကူးအပြီး မကြာခင်မှာပဲ ဒီဗီဘီ ဒီဘီဘီ၏ ဖေ့ဘုတ် စာမျက်နှာနှင့် ဝက်ဘ်ဆိုဒ်များမှာ ကြည့်ရှုနိုင်ပါတယ်။ ပြည်တွင်းရှိ အခြေအတင်ဆွေးနွေးပွဲ အစီအစဉ်များကို ဝံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း DVB Debate မှာ ရန်ပုံငွေများရှိပါကြောင်း အသိပေးလိုပါတယ်။

DVB DEBATE



ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့

Should love have rules?

ဆိုတာပဲဖြစ်ပါတယ်။

- ❖ မှတ်ချက်ပြုလိုသည်များ၊ အကြံပေးလိုသည်များနှင့် မေးခွန်းများ မေးမြန်းလိုပါက ရုံးချိန်အတွင်း (၁၁ ၂၉၂၇၄၃ သို့ဆက်၍ဖြစ်စေ၊ debate@dvb.no သို့ဖြစ်စေ ဆက်သွယ်၍ အဖွဲ့ဝင်တဦးဦးထံသို့ မေးမြန်းနိုင်ပါသည်။

This week's topic is ALL ABOUT LOVE

Historical context:

ရှေးရိုးဆန်တဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းဖြစ်နေပေမယ့် မြန်မာပြည်ရဲ့ အချစ်နဲ့ အိမ်ထောင်ရေးရာ သဘောထားတွေက ဒေသတွင်းမှာရှိတဲ့ အခြားတိုင်းပြည်တွေထက် ပိုမို ပျော့ပြောင်းမှုရှိပါတယ်။ မြန်မာ့လေ့ထုံးစံ အစဉ်အလာယုံကြည်မှုအရ အချစ်ဟာ ကံကြမ္မာနဲ့ဆိုင်ပြီး လက်ထပ်ထိမ်းမြားခြင်းကိုလည်း ဧည့်ခံပွဲကျင်းပစရာမလိုပဲကို အသစ်အမှတ်ပြုနိုင်တဲ့ အရာအဖြစ် သတ်မှတ်ထားပါတယ်။ စနစ်တကျအစီအစဉ်ချ အိမ်ထောင်ချထားပေးခြင်းဟာလဲ အစဉ်အလာထုံးစံ တစ်ရပ်မဟုတ်သလို ထိုသို့ အစီအစဉ်တကျ အိမ်ထောင်ချပေးခြင်းတွေ အတိုင်းအတာတခုအရ ရှိပေမယ့် အမျိုးသမီးတွေအနေနဲ့ ငြင်းပယ်ပိုင်ခွင့်တွေ ရှိနေပါတယ်။ သို့သော်လည်းပဲ မကြာသေးမီလများအတွင်းမှာတော့ ဘာသာမတူသူများကြားလက်ထပ်ခြင်းများကို တားမြစ်တဲ့ ဥပဒေကိုပြဌာန်းပေးနိုင်ဖို့ရန်အတွက် အဆိုပြုချက်တခုကို ပါလီမန်အထိရောက်အောင် လုပ်ဆောင်လာပါတယ်။ အဆိုပြုထားတဲ့ ဥပဒေအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေဟာ မွတ်စလင်ဘာသာဝင် တစ်ဦးကို လက်ထပ်နိုင်ရန်အတွက် မိဘအုပ်ထိန်းသူတွေရဲ့ ခွင့်ပြုချက်လိုအပ်မှာဖြစ်သလို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ခွင့်ပြုချက်တွေရယူဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ထို့ပြင် နှလုံးသားရေးရာကိစ္စတွေနဲ့ ပတ်သတ်လို့လည်း အခြားသော ဥပဒေအရ တားမြစ်ချက်တွေရှိနေပါသေးတယ်။ ဒါကတော့ လိင်တူခြင်းတပ်မက်မှုကို တိုင်းပြည်ရဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ အရ ပြစ်မှုမြောက်တယ်လို့ သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ ဒီဥပဒေဟာ မြန်မာပြည်ရဲ့ အခြားသော ပြစ်မှုဆိုင်ရာဥပဒေများကဲ့သို့ ဗြိတိသျှများအုပ်စိုးစဉ်ကာလကတည်းက ဆက်ခံရရှိခဲ့တဲ့အမွေအနှစ် ဥပဒေတခုသာ ဖြစ်ပြီး ၁၈၆၀ အိန္ဒိယပြစ်မှုဆိုင်ရာဥပဒေရဲ့ အစိတ်အပိုင်းတရပ်လည်းဖြစ်ပါတယ်။ မြန်မာပြည်မှာ လူမှုရေးအရ ခွဲခြားဆက်ဆံခံရပြီး နိုင်ငံရေးအရ နှိပ်ကွပ်မှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ LGBT သမားတွေအတွက် မြန်မာပြည်မှာ ဥပဒေအရ တရားဝင် အကာအကွယ်ပေးထားတာမျိုးတွေ ရှိမနေပါဘူး။

Facts and Figures :

- လိင်တူဆက်ဆံမှုကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ အရ ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိကျခံရနိုင်တဲ့ ပြစ်မှုမြောက်တယ်လို့ ထိထိရောက်ရောက်တားမြစ်ထားပါတယ်။
- LGBT သမားတွေနဲ့ပတ်သတ်လို့ တရားစွဲဆိုနိုင်တဲ့ အခြားပြစ်မှုတွေမှာ ပေါ့စွာဖြင့် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများအား ဖြန့်ဝေခြင်းဆိုတဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၂၆၉၊ ၂၇၀၊ ပြည်သူ့ထုတ်ဝေအနှောင့်အယှက်ဖြစ်ပေါ်စေခြင်း ပုဒ်မ ၂၉၀ နဲ့ လူတစ်ဦးခြင်းနဲ့ လူ့အဖွဲ့အစည်းရဲ့ စာရိတ္တကို ထိခိုက်ပျက်ပြားအောင် မမှန်ကန်သောနည်းလမ်းများဖြင့်ပြုလုပ်ခြင်းတွေနဲ့ ပတ်သတ်လို့ တားမြစ်တဲ့ ဥပဒေ ပုဒ်မ အရေးပေါ်စီမံမှုဥပဒေ ၅၅၁ စတာတွေ ပါဝင်ပါတယ်။
- ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့ဟာ ၎င်းတို့ရဲ့ ၁၀ နှစ်ပြည့်မင်္ဂလာအဖြစ် ၂၀၁၄ ခုနှစ် မတ်လ ၂ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော (တရားဝင်မဟုတ်တဲ့) လူသိရှင်ကြား လိင်တူလက်ထပ်ပွဲကို ကျင်းပခဲ့ကြပါတယ်။
- ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနဲ့ မွတ်စလင် အမျိုးသားများရဲ့ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်တဲ့ ဥပဒေကြမ်းကို ၂၀၁၃ ခုနှစ် ဂျွန်လအတွင်း ရန်ကုန်မြို့မှာ ကျင်းပတဲ့ ရဟန်းသံဃာများကွန်ဖရင့်မှာ ပထမဆုံးအကြိမ်အဖြစ် ကြေငြာခဲ့ပါတယ်။

- အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး ဦးဂီရသူက ဘာသာမတူသူများကြား လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်တဲ့ဥပဒေအတွက် ထောက်ခံတဲ့ လက်မှတ်ပေါင်း ၃ သန်းကျော်ရရှိထားတယ်လို့ ဇန်နဝါရီလအတန်းက ပြောခဲ့ပါတယ်။

Points of view:

- လွှတ်တော်ကိုတင်သွင်းတဲ့ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အဆိုပြုလွှာထဲမှာ လွှတ်တော်အနေနဲ့ မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ အခြားဘာသာခြားများနဲ့ လက်ထပ်ထိမ်းမြားတဲ့အခါမှာ ၎င်းတို့ရဲ့ အခွင့်အရေးနဲ့ အကာကွယ်တွေပေးနိုင်ဖို့ရာအတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွေ ပြဌာန်းပေးနိုင်ဖို့ အဆိုပြုထားပါတယ်။
- ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘာသာမတူတဲ့ လက်ထပ်ထိမ်းမြားခြင်းများကို တားမြစ်ချက်ကို “အမျိုးသမီးများရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှု” လို့ ကင်ပွန်းတပ်လိုက်ပါတယ်။
- “ဒီ (ဘာသာမတူသူများလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ) ဥပဒေက မရှိမဖြစ်လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေက ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့ရာအတွက် ဉာဏ်ရည်ဉာဏ်သွေးအရကော။ ပညာရေးအရပါ လုံလုံလောက်လောက် မကာကွယ်နိုင်ကြဘူး” (ဦးမောင်မောင်- ထေရဝါဒဓမ္မကွန်ယက်)
- မြန်မာနိုင်ငံဟာ မိသားစုဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေနဲ့ ခုလို ခွဲခြားဆက်ဆံမှုတွေလုပ်ဖို့ စဉ်းစားနေတယ်ဆိုတာ အံ့ဩစရာပဲ။ ဒီဥပဒေစည်းမျဉ်းတွေက အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ အိမ်ထောင်ဖက်ကိုရွေးချယ်ပိုင်ခွင့်တွေကို ကန့်သတ်ဖယ်ရှားပစ်မှာဖြစ်တဲ့အပြင် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက် အဓိကကျတဲ့ ကပြောင်းကပြန်ဖြစ်မှုတွေကို ဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။ (ဘရတ် အဒမ် - လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့)
- လိင်တူခြင်းတမ်းမက်မှုနဲ့ပတ်သတ်ပြီး ဆန့်ကျင်တဲ့ ဥပဒေတွေက HIV/AIDS နဲ့ ပတ်သတ်တဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ရာမှာ အနှောင့်အယှက်အဟန့်အတားတွေ ဖြစ်နေစေပါတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
- “ဗုဒ္ဓဘာသာက လိင်တူတမ်းမက်မှုကို ခွင့်မပြုဘူး။ ပြီးတော့ သဘာဝအရလဲ ဒီ မသင့်လျော်ဘူး။ ဒါကို ပြင်းပြင်းထန်ထန် တားမြစ်သင့်တယ်” (ဦးပါမေကွ၊ - မကွေးဘုန်းတော်ကြီးကျောင်း)
- “LGBT သမားတွေကို လူတွေက ဒုတိယတန်းစား အုပ်စုတွေလို့ ခုထိ ထင်မြင်ယုံကြည်နေကြတယ်။ လူတော်တော်များများက အခြေခံဥပဒေကိစ္စလိုမျိုး အမျိုးသားရေးပြဿနာတွေကိုပဲ ပထမ ဦးစားပေးအနေနဲ့ သတ်မှတ်နေကြတယ်။ ကျနော်တို့အနေနဲ့ ဒါတွေကို သီးသန့်အခွင့်အရေးတွေ မဟုတ်ကြောင်း၊ လူ့အခွင့်အရေးကိစ္စတွေသာ ဖြစ်တယ်ဆိုတဲ့အကြောင်းသိလာအောင် ပညာပေးတွေ လုပ်ဆောင်သွားရမှာပါ” (ဦးအောင်မျိုးမင်း - လိင်တူအခွင့်အရေး တက်ကြွလှုပ်ရှားသူ)

Information links:

- www.colorsrainbow.com
- www.hreib.com
- www.hrw.org/asia/burma
- www.burmalibrary.org/docs6/MYANMAR_PENAL_CODE- corr.1.pdf
- www.buddhanet.net
- www.dvb.no